

တင်ကိန့်နွားများ

Tingi and the cows

 Ingrid Schechter

 Ingrid Schechter

 Naw Thazin Hpway

 2

 မြန်မာဘာသာ [my](#) / English [en](#)



တင်ဂီဟာ သူ့ရဲ့အဖွားနဲ့ နေထိုင်ပါတယ်။

...

Tingi lived with his grandmother.



သူဟာ အဖွားနဲ့ နွားတွဲဝိုင်းကျောင်းပေးပါတယ်။

...

He used to look after the cows with her.



တစ်နေ့မှာ စစ်သားတွေဟော ရောက်လာပါတယ်။

...

One day the soldiers came.



သူတို့ဟာ နွားတွေကိုယူသွားပါတယ်။

...

They took the cows away.



တင်ဂီနဲ့ သူ့အဖွားဟာ ထွက်ပုန်းပြီး ပုန်းနေရပါတယ်။

...


Tingi and his grandmother ran away and hid.



သူတို့ဟာ ညနက်တဲ့ထိပုန်းနေကပြီတယ်။

...

They hid in the bush until night.



အဲ့ဒီနောက် စစ်သားတွေဟော ရောက်လာကပြီတယ်။

...

Then the soldiers came back.



အဖွားဟာတင်ဂီကို သစ်ရွက်တွန့်ဖုံးလိုက်ပါတယ်။

...

Grandmother hid Tingi under the leaves.



စစ်သားတစ်ယောက်ဟာ သူ့ကို ခြေထောက်နဲ့နှင်းမိပေ
မယ့် သူ့ဟာအသံတိတ်နေပါတယ်။

...

One of the soldiers put his foot right on him,
but he kept quiet.



လုံခြုံတဲ့အချိန်မှာ တင်ဂီနဲ့သူ့အဖွားဟာ ထွက်လာပါတယ်။

...

When it was safe, Tingi and his grandmother came out.



သူတို့ဟာ အိမ်ကို တိတ်တိတ်လေးပုန်းသွားကပြီတယ်။

...

They crept home very quietly.




Global Storybooks


globalstorybooks.net

တင်ရှိန့်နားများ

Tingi and the cows

 Ingrid Schechter

 Ingrid Schechter

 Naw Thazin Hpway (my)

